

# မာတိကာ

- မိတ်ဆက် ၈
- သင်္ကေတလက္ခဏာများ၏ အရွယ်ထက်အာနိသင်များ ၉

## အဆိပ်အတောက်နှင့်အညစ်အကြေးများကို

### ဖယ်ရှားပေးသည့်ပျော်ရည်များ

- ၁ - ပန်းသီး၊ သံပုရာသီးနှင့် ရှောက်သီးပျော်ရည် ၁၀
- ၂ - ဖရဲသီး၊ သံပုရာသီးနှင့် ချယ်ရီသီးပျော်ရည် ၁၂
- ၃ - ဂရိတ်ဖရူနှင့် စတော်ဘယ်ရီပျော်ရည် ၁၄
- ၄ - သံပုရီး၊ ပန်းသီး၊ စပျစ်သီးနှင့် တရုတ်ဆီးသီးပျော်ရည် ၁၆
- ၅ - ဂေါ်ဖီ၊ မုန်လာဥနီနှင့် ကရန်ဘယ်ရီသီးပျော်ရည် ၁၈
- ၆ - ကန်စွန်းဥ၊ ဂရိတ်ဖရူနှင့် သံပုရာသီးပျော်ရည် ၂၀
- ၇ - မုန်လာဥနီ၊ ကန်စွန်းဥနှင့် ပန်းသီးပျော်ရည် ၂၂
- ၈ - မုန်လာဥနီ၊ သံပုရီးသီးနှင့် ဗီသွားစေ့အဆီပျော်ရည် ၂၄
- ၉ - သခွားသီး၊ တရုတ်နံနံချောင်းနှင့် ပန်းဂေါ်ဖီအစိမ်းပျော်ရည် ၂၆
- ၁၀ - ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် သံပုရီးသီးပျော်ရည် ၂၈
- ၁၁ - ရေကညွတ်၊ သခွားသီးနှင့် ပန်းဂေါ်ဖီစိမ်းပျော်ရည် ၃၀

### နွားကိုယ်အလေးချိန်ထိန်းသိမ်းပေးသည့်ပျော်ရည်များ

- ၁၂ - ပန်းသီး၊ တရုတ်ဆီးသီးနှင့် သစ်ကြဲပိုးခေါက်ပျော်ရည် ၃၂
- ၁၃ - ပန်းသီး၊ စပျစ်သီးနှင့် တလည်းသီးပျော်ရည် ၃၄
- ၁၄ - မက်မန်းသီး၊ သစ်တော်သီးနှင့် ကတုတ်သီးပျော်ရည် ၃၆

- ၁၅ - ဖရဲသီး၊ မက်မန်းသီးနှင့် တလည်းသီးပျော်ရည် ၃၈
- ၁၆ - ဂရိတ်ဖရူ၊ သခွားသီးနှင့် ရက်စ်ဘယ်ရီပျော်ရည် ၄၀
- ၁၇ - ဘလက်ဘယ်ရီနှင့် ဒိန်ချဉ်ပျော်ရည် ၄၂
- ၁၈ - ဂရိတ်ဖရူ၊ ပျားရည်၊ သံပုရီးနှင့် ဂျင်းပျော်ရည် ၄၄
- ၁၉ - ကြက်သွန်နီ၊ မုန်လာဥနီနှင့် ဂေါ်ဖီပျော်ရည် ၄၆
- ၂၀ - ကြက်သွန်နီ၊ ဟင်းနုနွယ်ရွက်နှင့် ငရုတ်သီးပွအနီပျော်ရည် ၄၈
- ၂၁ - သခွားသီး၊ တရုတ်နံနံချောင်း၊ ရွှေပရုံသီးနှင့် စပုံနက်ပျော်ရည် ၅၀
- ၂၂ - ကတုတ်၊ တရုတ်နံနံချောင်းနှင့် မုန်လာဥနီပျော်ရည် ၅၂
- ၂၃ - ခရမ်းချဉ်သီး၊ တရုတ်နံနံချောင်း၊ ကြက်သွန်ဖြူနှင့် ပင်စိမ်းပျော်ရည် ၅၄
- ၂၄ - ကန်စွန်း၊ ရေကညွတ်နှင့် ခရမ်းချဉ်သီးပျော်ရည် ၅၆
- ၂၅ - ရေကညွတ်နှင့် ဒိန်ချဉ်ပျော်ရည် ၅၈

### ခွမ်းအားဖြင့်တစ်ရေပျော်ရည်များ

- ၂၆ - ဘလက်ဘယ်ရီ၊ ပန်းသီးနှင့် နာနတ်သီးပျော်ရည် ၆၀
- ၂၇ - မက်မန်းသီး၊ တရုတ်ဆီးသီးနှင့် သရက်သီးပျော်ရည် ၆၂
- ၂၈ - ဖရဲသီး၊ ပျားရည်နှင့် ကတုတ်သီးပျော်ရည် ၆၄
- ၂၉ - ဘလူးဘယ်ရီ၊ တလည်းသီးနှင့် ပဲနီပျော်ရည် ၆၆
- ၃၀ - ငှက်ပျောသီးနှင့် ချောကလက်ရိုတ်စ် ၆၈
- ၃၁ - ပန်းသီး၊ မုန်လာဥနီနှင့် စိမ်းပြာရေညှိပျော်ရည် ၇၀
- ၃၂ - ထောပတ်သီး၊ မက်မန်းသီးနှင့် သစ်တော်သီးပျော်ရည် ၇၂
- ၃၃ - သခွားသီး၊ သံပုရာသီးနှင့် စိမ်းပြာရေညှိပျော်ရည် ၇၄
- ၃၄ - စကွတ်ရှု၊ ဘရပ်ဆဲလ်ပဲပင်ပေါက်နှင့် ဂျုံပြက်ပျော်ရည် ၇၆
- ၃၅ - လိမ္မော်၊ ကီဝီသီးနှင့် ဟင်းနုနွယ်ရွက်ပျော်ရည် ၇၈
- ၃၆ - ကန်စွန်းဥ၊ ဘိုစားပဲသီးနှင့် ရွှေပရုံသီးပျော်ရည် ၈၀

- ၃၇ - ငရုတ်သီးပွအနီ၊ မုန်လာဥနီ၊ ဆလပ်ထုပ်နှင့် လူးဆန်ပဲပင်ပေါက်ပျော်ရည် ၈၂

### စိတ်ဒိဗီးပူဇော်ပျော်ရည်များ

- ၃၈ - ပန်းသီး၊ ချယ်ရီသီးနှင့် ဘလူးဘယ်ရီသီးပျော်ရည် ၈၄
- ၃၉ - ရက်စ်ဘယ်ရီ၊ မက်မန်းသီးနှင့် ဂျင်းပျော်ရည် ၈၆
- ၄၀ - ပန်းသီး၊ ကတုတ်သီး၊ သရက်သီးနှင့် သဘောသီးပျော်ရည် ၈၈
- ၄၁ - စတော်ဘယ်ရီ၊ ငှက်ပျောသီးနှင့် ပက်ပါမင့်ပျော်ရည် ၉၀
- ၄၂ - တို့ဟူးပျောနှင့် ရက်စ်ဘယ်ရီပျော်ရည် ၉၂
- ၄၃ - ငှက်ပျောသီး၊ တရုတ်ဆီးသီးနှင့် ဒိန်ချဉ် ၉၄
- ၄၄ - ငှက်ပျောသီး၊ ထောပတ်သီးနှင့် ပဲနီ ၉၆
- ၄၅ - ငှက်ပျောသီး၊ အုန်းနို့နှင့် စပါးလင်ပျော်ရည် ၉၈
- ၄၆ - ခရမ်းချဉ်သီး၊ မုန်လာဥနီနှင့် ရှိစ်ပေရီပျော်ရည် ၁၀၀
- ၄၇ - မုန်လာဥနီ၊ တရုတ်နံနံနှင့် ကန်စွန်းဥပျော်ရည် ၁၀၂
- ၄၈ - သခွားဖရုံသီး၊ ဆလပ်ရွက်နှင့် နံနံပင်ပျော်ရည် ၁၀၄
- ၄၉ - သခွားသီး၊ ရေကညွတ်နှင့် နွယ်ချိုပျော်ရည် ၁၀၆
- ၅၀ - ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်းနှင့် မုန်ညှင်းထုပ်ပျော်ရည် ၁၀၈

### အသားအရေနုချိုစိုပြေလှပစေပျော်ရည်များ

- ၅၁ - ပန်းသီး၊ ဘလက်ကာရန်နှင့် အကိုင်းဘယ်ရီပျော်ရည် ၁၁၀
- ၅၂ - ဂရိတ်ဖရူနှင့် တလည်းသီးပျော်ရည် ၁၁၂
- ၅၃ - စတော်ဘယ်ရီ၊ ချယ်ရီနှင့် ပင်ပညိုသီးပျော်ရည် ၁၁၄
- ၅၄ - လိမ္မော်သီး၊ မက်မန်းသီးနှင့် သံပုရာသီးပျော်ရည် ၁၁၆
- ၅၅ - လိမ္မော်သီး၊ သဘောသီးနှင့် မက်မန်းသီးပျော်ရည် ၁၁၈
- ၅၆ - ကရန်ဘယ်ရီ၊ ဂျုံဘယ်ရီနှင့် ဒိန်ချဉ်ပျော်ရည် ၁၂၀
- ၅၇ - သခွားသီး၊ ရက်စ်ဘယ်ရီနှင့် ပက်ပါမင့်ပျော်ရည် ၁၂၂
- ၅၈ - နာနတ်သီး၊ လိမ္မော်သီးနှင့် အုန်းသီးပျော်ရည် ၁၂၄

- ၅၉ - ပန်းသီး၊ မုန်လာဥနီနှင့် ပရင်းရိုစ်အဆီပျော်ရည် ၁၂၆
- ၆၀ - တို့ဟူး၊ ဘလူးဘယ်ရီနှင့် လျှော်စေ့အဆီပျော်ရည် ၁၂၈
- ၆၁ - မုန်လာဥနီ၊ သခွားသီး၊ သံလွင်သီးနှင့် ပင်စိမ်းပျော်ရည် ၁၃၀
- ၆၂ - မုန်လာဥနီ၊ ကညွတ်နှင့် စပါးလင်ပျော်ရည် ၁၃၂
- ၆၃ - ထောပတ်သီးနှင့် ပဲနီဒိန်ချဉ်ပျော်ရည် ၁၃၄

### အစာကြေစေသည့်ပျော်ရည်များ

- ၆၄ - ပန်းသီး၊ ချယ်ရီသီးနှင့် ကတုတ်သီးပျော်ရည် ၁၃၆
- ၆၅ - သဘောသီး၊ တရုတ်ဆီးသီးနှင့် ဘလူးဘယ်ရီသီးပျော်ရည် ၁၃၈
- ၆၆ - သစ်တော်သီး၊ သဘောသီးနှင့် ဂျင်းပျော်ရည် ၁၄၀
- ၆၇ - ငှက်ပျောသီး၊ ဒိန်ချဉ်နှင့် ဂျင်းပျော်ရည် ၁၄၂
- ၆၈ - ဘလက်ကာရန်၊ ငှက်ပျောသီးနှင့် ဒိန်ချဉ်ပျော်ရည် ၁၄၄
- ၆၉ - သခွားသီး၊ တရုတ်နံနံချောင်းနှင့် ကီဝီသီးပျော်ရည် ၁၄၆
- ၇၀ - သရက်သီး၊ သစ်တော်သီးနှင့် ရှာစောင်းလက်ပတ်ပျော်ရည် ၁၄၈
- ၇၁ - ပန်းသီး၊ သံပုရီးနှင့် စပုံနက်ပျော်ရည် ၁၅၀
- ၇၂ - နာနတ်သီး၊ သံပုရာသီးနှင့် ကန်စွန်းဥအဝါပျော်ရည် ၁၅၂
- ၇၃ - ဂေါ်ဖီ၊ မုန်လာဥနီနှင့် စပုံနက်ပျော်ရည် ၁၅၄
- ၇၄ - သခွားဖရုံ၊ သခွားသီးနှင့် ပက်ပါမင့်ပျော်ရည် ၁၅၆

### ကိုယ်ခံစွမ်းအားဖြင့်ပျော်ရည်များ

- ၇၅ - ပန်းသီး၊ ကရန်ဘယ်ရီနှင့် မက်မန်းပျော်ရည် ၁၅၈
- ၇၆ - ချယ်ရီသီး၊ မက်မန်းသီးနှင့် ဘလက်ဘယ်ရီသီးပျော်ရည် ၁၆၀
- ၇၇ - ကီဝီသီး၊ စတော်ဘယ်ရီနှင့် စပျစ်သီးပျော်ရည် ၁၆၂
- ၇၈ - အခွံပါးလိမ္မော်သီး၊ သရက်သီး၊ သဘောသီးနှင့် တလည်းသီးပျော်ရည် ၁၆၄
- ၇၉ - ဖရဲသီး၊ သရက်သီးနှင့် ဘလူးဘယ်ရီသီးပျော်ရည် ၁၆၆

- ၈၀ - လိမ္မော်၊ ကီဝီ၊ မုန်လာဥနီနှင့် ပင်စိမ်းပျော်ရည် ၁၆၈
- ၈၁ - ဘယ်ရီနှင့် ဒိန်ချဉ်ပျော်ရည် ၁၇၀
- ၈၂ - တရုတ်နံနံချောင်း၊ မုန်လာဥနီနှင့် သံပုရာသီးပျော်ရည် ၁၇၂
- ၈၃ - မုန်လာဥနီ၊ သခွားဖရုံနှင့် နံနံပင်ပျော်ရည် ၁၇၄
- ၈၄ - မုန်လာဥနီ၊ ပန်းဂေါ်ဖီနှင့် နုနွင်းပျော်ရည် ၁၇၆
- ၈၅ - ပန်းဂေါ်ဖီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တရုတ်နံနံပျော်ရည် ၁၇၈
- ၈၆ - ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ရေကညွတ်နှင့် သံလွင်ဆီပျော်ရည် ၁၈၀
- ၈၇ - တို့ဟူး၊ ထောပတ်သီးနှင့် ပဲနီပျော်ရည် ၁၈၂

### ဦးနှောက်ကြည်လင်စိတ်တည်ငြိမ်စေသည့်ပျော်ရည်များ

- ၈၈ - ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် သံပုရာသီးပျော်ရည် ၁၈၄
- ၈၉ - ပန်းသီး၊ စပျစ်သီးနှင့် ဘလူးဘယ်ရီသီးပျော်ရည် ၁၈၆
- ၉၀ - နာနတ်သီး၊ ငှက်ပျောသီးနှင့် အုန်းနို့ပျော်ရည် ၁၈၈
- ၉၁ - ငှက်ပျောသီးနှင့် မြေပဲထောပတ်ပျော်ရည် ၁၉၀
- ၉၂ - သရက်သီးနှင့် ပဲနီပျော်ရည် ၁၉၂
- ၉၃ - မုန်လာဥနီ၊ မက်မန်းနှင့် လိမ္မော်သီးပျော်ရည် ၁၉၄
- ၉၄ - ပန်းသီး၊ သခွားသီးနှင့် ပက်ပါမင့်ပျော်ရည် ၁၉၆
- ၉၅ - ပန်းဂေါ်ဖီစိမ်း၊ ဘိုစားပဲသီး၊ ဂေါ်ဖီနှင့် နမ်းဆီပျော်ရည် ၁၉၈
- ၉၆ - ကညွတ်၊ ကန်စွန်းဥနှင့် ဟင်းနုနွယ်ရွက်ပျော်ရည် ၂၀၀
- ၉၇ - မုန်လာဥနီ၊ ကြက်သွန်မြိတ်အကြီးနှင့် ကြက်သွန်ဖြူပျော်ရည် ၂၀၂
- ၉၈ - ဝဥ၊ မုန်လာဥအဖြူနှင့် တရုတ်နံနံပျော်ရည် ၂၀၄
- ၉၉ - မုန်လာဥ၊ ဆလပ်ရွက်နှင့် သခွားသီးပျော်ရည် ၂၀၆
- ၁၀၀ - ပန်းဂေါ်ဖီ၊ မုန်လာဥနီနှင့် သံလွင်ဆီပျော်ရည် ၂၀၈